



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့

စာအမှတ်၊ ရန်ပုံငွေ /၁-MSME (၀၄၁ /၂၀၂၃)

ရက်စွဲ ၊ ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ ၁၄ ရက်

သို့

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ

**အကြောင်းအရာ။ MSME လုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊
ချေးငွေအဆိုပြုလွှာ (Application Form)နှင့် တင်ပြရမည့်အထောက်အထားများ
(Checklist)တို့အား ဒေသဆိုင်ရာအေဂျင်စီများသို့ ဖြန့်ဝေပေးပါရန်ကိစ္စ**

၁။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises- MSME) ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်မှ MSME ရန်ပုံငွေတစ်ရပ် မတည်ထူထောင်ပြီး MSME ချေးငွေများထုတ်ချေးနိုင်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ သဘောတူညီချက်အရ ၈-၁၂-၂၀၂၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၂၂ ဖြင့် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့” ကို ဖွဲ့စည်းခဲ့ပါသည်။

၂။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတစ်ရပ်ကို နိုင်ငံတော်မှထောက်ပံ့ငွေ ကျပ် ၁၇၀ ဘီလီယံဖြင့် မတည်ထူထောင်၍ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ စနစ်တကျထုတ်ချေးနိုင်ရန်အတွက် ချေးငွေထုတ်ချေးရာတွင် လိုက်နာကျင့်သုံးရမည့် စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းအား ရေးဆွဲခဲ့ပါသည်။

၃။ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း(မူကြမ်း)ကို ၈-၆-၂၀၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ” သို့ တင်ပြခဲ့ရာတွင် လုပ်ငန်းကော်မတီမှ အတည်ပြုခဲ့ပြီး “ချေးငွေထုတ်ချေးခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းအား ဒေသဆိုင်ရာအေဂျင်စီများနှင့် သက်ဆိုင်ရာဘဏ်များသို့ ဖြန့်ဝေ ပေးရန်”ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

၄။ သို့ဖြစ်ပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအနေဖြင့် MSME လုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေ အဆိုပြုလွှာ (Application Form) နှင့် တင်ပြရမည့်အထောက်အထားများ (Checklist)တို့အား ဒေသဆိုင်ရာအေဂျင်စီများသို့ ဖြန့်ဝေပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။

ပူးတွဲပါ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၁)စုံ

ချေးငွေအဆိုပြုလွှာ (Application Form) (၂၁)စုံ

တင်ပြရမည့်အထောက်အထားများ (Checklist)(၂၁)စုံ



(မောင်မောင်ဝင်း)

ဥက္ကဋ္ဌ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့



မိတ္တူကို

ပြည်ထောင်စုဝန်ကြီးရုံး(ရုံးအမှတ် ၂၆)

ရုံးလက်ခံ/မျှောစာတွဲ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့

အမိန့်ကြော်ငြာစာအမှတ်၊ ၂ /၂၀၂၃

၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၃ ရက်

(၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်)

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့

ချေးငွေထုတ်ချေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း

နိဒါန်း

၁။ နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises-MSMEs) ဖွံ့ဖြိုးတိုးတက်စေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားရှိပြီး လုပ်ငန်းကော်မတီ၏ အောက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းထားရှိပါသည်။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ (Micro, Small and Medium Enterprises-MSMEs) ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ တည်ထောင်၍ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများစနစ်တကျထုတ်ချေးနိုင်ရန် ဤချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်သတ်မှတ်လိုက်သည်။

ရည်ရွယ်ချက်

၂။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises-MSMEs) ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေများထုတ်ချေးရာတွင် လိုက်နာကျင့်သုံးရမည့်စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများကို တစ်ပြေးညီလိုက်နာ ဆောင်ရွက်နိုင်စေရန်။

ချေးငွေမူဝါဒ

၃။ နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်(၄)ရပ်အနက် တတိယအချက် ဖြစ်သည့် “သွင်းကုန် အစားထိုးရန် နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (Micro, Small and Medium Enterprises-MSMEs) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟူသော ဦးတည်ချက် နှင့်အညီ နိုင်ငံတော်မှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီရန်၊ တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေများ၊ နည်းဥပဒေ(၂၈)ပါ အောက်ပါချေးငွေအမျိုးအစားများကို ထုတ်ချေးပါမည်-

- (က) တီထွင်ဆန်းသစ်မှုကို အားပေးသောချေးငွေ၊
- (ခ) အရည်အသွေးမြှင့်မားတိုးတက်မှုဆိုင်ရာချေးငွေ၊
- (ဂ) တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်းဆိုင်ရာချေးငွေ၊
- (ဃ) အတိုးနှုန်းသက်သာသောချေးငွေ၊
- (င) ပို့ကုန်မြှင့်တင်ရေးအားပေးသောချေးငွေ၊
- (စ) လူငယ်နှင့်အမျိုးသမီးလုပ်ငန်းရှင်များကိုအားပေးသောချေးငွေ။

ထိုသို့ထုတ်ချေးရာတွင် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အတိုးနှုန်းသက်သာသော ချေးငွေ များအား အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေ နှင့်အညီ ထုတ်ချေးသွားပါမည်။ ချေးငွေများထုတ်ချေးခြင်းကို နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် ကိုယ်တိုင်ဖြစ်စေ၊ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့်ခံ PFIs ဘဏ်များမှ ဖြစ်စေ ထုတ်ချေးပေးမည့်အစီအစဉ်ဖြင့် ဆောင်ရွက်သွားပါမည်။

ရန်ပုံငွေစီမံခန့်ခွဲခြင်းနှင့် ချေးငွေထုတ်ချေးမည့် အဖွဲ့အစည်းသတ်မှတ်ခြင်း


၄။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို စီမံခန့်ခွဲရန် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ(၁၉)အရ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ရာ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အောက်တွင်

ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ပုံငွေရရှိသုံးစွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ပါသည်။ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့တွင် မြန်မာ့စီးပွားရေးဘဏ်မှဦးဆောင်တာဝန် ယူ၍ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ် (၁) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ရပါမည်။

၅။ ရန်ပုံငွေမှ ချေးငွေများထုတ်ချေးရာတွင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ Participating Financial Institutions-PFIs အဖြစ် ပါဝင်ဆောင်ရွက်စေရမည်။ ၎င်းတို့မှတစ်ဆင့် မှတ်ပုံတင်ထားသော MSME များသို့ ဤလုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေထုတ်ချေးရမည်။

၆။ MSME ရန်ပုံငွေမှ MSME များသို့ ချေးငွေစီးဆင်းမှုပုံစံမှာ အောက်ပါပုံအတိုင်း ဖြစ်သည်။

MSME ရန်ပုံငွေမှ MSME များသို့ ချေးငွေစီးဆင်းပုံ




ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့၏ တာဝန်ဝတ္တရားများ

၇။ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (၁) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရက အတိုးသက်သာစွာ သတ်မှတ်သော အထူးချေးငွေတစ်ရပ် နှင့် ပြည်တွင်းပြည်ပဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း များမှ ရရှိနိုင်သည့် အတိုးမဲ့ချေးငွေ၊ အတိုးသက်သာသောချေးငွေ၊ ချေးငွေတစ်ရပ်ရပ်ကို

ရယူပြီး သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် မှတ်ပုံတင်ထားရှိသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက် ချေးယူ နိုင်ရန် စီစဉ်ပေးခြင်း၊ အသိအမှတ်ပြုပေးခြင်း၊

- (၂) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား သာမန်ချေးငွေ၊ အတိုးနှုန်း သက်သာသောချေးငွေ၊ အတိုးမဲ့ချေးငွေ၊ ပြန်လည်ပေးဆပ်စရာမလိုသော အကူအညီငွေများ ရရှိရန်အတွက် အထောက်အကူပြုရန် ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာနကို တည်ထောင်ခြင်း၊
- (၃) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ချေးငွေထုတ်ချေး ရာတွင် ဆုံးရှုံးမှုများကာကွယ်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုထားသော ချေးငွေအာမခံကုမ္ပဏီများ၊ ချေးငွေအာမခံကော်ပိုရေးရှင်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
- (၄) ချေးငွေထုတ်ချေးမှုအခြေအနေ၊ ချေးငွေပြန်ဆပ်၊ ကောက်ခံရရှိမှုအခြေအနေများကို ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သို့ လစဉ်အစီရင်ခံတင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊
- (၅) ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း၊
- ၈။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေးနိုင်ရန် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့တို့အကြား ညှိနှိုင်းဆောင်ရွက်ရမည်။
- ၉။ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့၏ဖွဲ့စည်းတည်ဆောက်မှုပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-



Participating Financial Institutions (PFIs) များ၏ တာဝန်ဝတ္တရားများ

၁၀။ PFIs များ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်သည်-

- (က) ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် Participation Agreement လက်မှတ်ရေးထိုးရမည်။
- (ခ) သတ်မှတ်ချက်နှင့်ကိုက်ညီသည့် MSME ချေးငွေရယူလိုသူများမှ ဆက်သွယ်လာပါက ချေးငွေ ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးရမည်။
- (ဂ) ချေးငွေအခြေအနေကို စောင့်ကြည့်စစ်ဆေးပြီး ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့သို့ အစီရင်ခံတင်ပြရမည်။
- (ဃ) မြန်မာ့စီးပွားရေးဘဏ်၊ အခြားဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ချေးငွေ ရယူထားခြင်းရှိ/မရှိကို အတည်ပြုရန်အတွက် Credit Bureau ၌ စစ်ဆေးပြီး စစ်ဆေးချက်အား ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့သို့ ချေးငွေဆိုင်ရာအချက်အလက်များ နှင့်အတူ ပူးတွဲတင်ပြရမည်။
- (င) MSME ချေးငွေရယူလိုသူများ၏ ချေးငွေပေးဆပ်မည့်အစီအစဉ်ကို ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့သို့ ချေးငွေတင်ပြတောင်းခံသည့်အမှုတွဲတွင် တစ်ပါတည်းတင်ပြရမည်။ ချေးငွေခွင့်ပြုပြီးနောက်ပိုင်း ချေးငွေပေးဆပ်မည့်အစီအစဉ် ပြင်ဆင်လိုပါက ချေးငွေ ဆိုင်ရာလုပ်ငန်းအဖွဲ့သို့ (၁)လကြိုတင်၍ တင်ပြရမည်။
- (စ) ချေးငွေရယူသူက ချေးငွေအရင်းနှင့်အတိုးပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေ ထုတ်ပေးသည့် PFI မှ တာဝန်ယူပေးဆပ်ရမည်။ ပေးဆပ်ရမည့်သက်တမ်း စေ့ရောက် ချိန်တွင် ပေးဆပ်ရမည့်ငွေအား ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့က PFI ဘဏ်တွင် အပ်နှံထားသောစာရင်းမှ ပြန်လည်ထုတ်ယူမည်။
- (ဆ) MSME ချေးငွေရယူသူများ၏ ချေးငွေပျက်ကွက်မှုအခြေအနေကို ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့သို့ လစဉ်တင်ပြရမည်။

Participating Financial Institutions (PFIs) များအတွက် စံသတ်မှတ်ချက်များ

၁၁။ PFIs ရွေးချယ်ရာတွင် အောက်ဖော်ပြပါ စံသတ်မှတ်ချက်များဖြင့် စိစစ်ရွေးချယ်ရမည်-

- (က) ဥပဒေနှင့်ညီညွတ်မှုရှိခြင်း (မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင် ရရှိပြီးဖြစ်ရမည်)၊
- (ခ) လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံရှိခြင်း(လုပ်ငန်းဆောင်ရွက်မှုတွင်(၂နှစ်)ဆက်တိုက် အမြတ်ရရှိခြင်းဆိုင်ရာ စာရင်းစစ်ဆေးထားပြီးသော မှတ်တမ်းများ (၃နှစ်) စာအပြည့် ရှိရမည်)၊
- (ဂ) MSME လုပ်ငန်းများကို ချေးငွေထုတ်ချေးခဲ့သည့် အတွေ့အကြုံရှိခြင်း၊ Risk Assessment ပြုလုပ်နိုင်ခြင်း ၊ Monitoring နှင့် Loan Collection ကောင်းစွာ ပြုလုပ်နိုင်ခြင်း၊
- (ဃ) မတည်ငွေရင်းလုံလောက်မှုရှိခြင်း (မတည်ငွေရင်းလုံလောက်မှုဆိုင်ရာအချိုး (Capital Adequacy Ratio-CAR ratio) နှင့် အနည်းဆုံးသီးသန့်ငွေလက်ကျန် လိုအပ်ချက် (Minimum Reserved Requirement -MRR)အား လိုက်နာမှုရှိခြင်း)နှင့် ငွေဖြစ်လွယ်မှုအချိုး (Liquidity ratio)၊ အရင်းနှင့်အတိုးပေးဆပ်ရန် ပျက်ကွက် သည့် ချေးငွေများအချိုး (NPL ratio) သတ်မှတ်ချက်စသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ချက်များအား လိုက်နာမှုရှိခြင်း၊
- (င) ပွင့်လင်းမြင်သာမှုရှိခြင်း (ဘဏ္ဍာရေးရှင်းတမ်းများ တင်ပြခြင်း)၊
- (စ) ကော်ပိုရိတ်စီမံခန့်ခွဲမှု (Corporate governance) ကောင်းမွန်ခြင်း၊
- (ဆ) ဆုံးရှုံးမှုအန္တရာယ်စီမံခန့်ခွဲမှု မူဝါဒချမှတ်ထားရှိခြင်း၊
- (ဇ) ဘဏ်ခွဲဖွင့်လှစ်ထားရှိမှု များပြားခြင်း (ဘဏ်ခွဲအရေအတွက်နှင့် ဖြန့်ကျက်နိုင်မှု အခြေအနေ)။

Participating Financial Institutions (PFIs) များသို့ ရန်ပုံငွေလွှဲပြောင်းထည့်သွင်းခြင်း

၁၂။ PFIs ဘဏ်များသည် သတ်မှတ်ထားသော စည်းကမ်းများနှင့် ပြည့်စုံ၍ ထုတ်ချေးလိုသည့် MSME လုပ်ငန်းအရေအတွက်၊ ချေးငွေအမျိုးအစား၊ ချေးငွေသက်တမ်းနှင့် ချေးငွေပမာဏတို့ကို စာရင်းပြုစုပြီး ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့သို့ တင်ပြရမည်။ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့သည် သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီပါက ခွင့်ပြုချေးငွေပမာဏအား PFIs ဘဏ်များသို့ အပ်နှံငွေ Fund Transfer Deposit (FTD) အဖြစ် ရန်ပုံငွေလွှဲပြောင်းပေးအပ်ရမည်။

ချေးငွေလျှောက်ထားလိုသည့်လုပ်ငန်းများအတွက် စံသတ်မှတ်ချက်များ

၁၃။ MSME ချေးငွေလျှောက်ထားသူသည် အောက်ပါစံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်-

- (က) စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ မှတ်ပုံတင်ထားပြီးသူ (သို့မဟုတ်) SME Member Card ရရှိပြီးသူ ဖြစ်ရမည်။
- (ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွင့်လှစ်ထားသော MSME Agency များမှ လုပ်ငန်းအမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း ထောက်ခံချက် တင်ပြရမည်။
- (ဂ) သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများထံမှ မှတ်ပုံတင်/ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသူများ ဖြစ်ရမည်။ (မှတ်ပုံတင်/လုပ်ငန်းလိုင်စင်သက်တမ်းရှိရမည်)။
- (ဃ) ကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (The Myanmar Companies Law)အရ မှတ်ပုံတင်ထားသည့်ကုမ္ပဏီ ဖြစ်ရမည်။
- (င) ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသောစီးပွားရေးအခြေအနေရှိရမည်။
- (စ) ဤချေးငွေကိုမရယူမီ မြန်မာ့စီးပွားရေးဘဏ်၊ အခြားဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများတွင် ချေးငွေရယူထားပါက ချေးငွေပြေကြေးပြီးသူဖြစ်ရမည်။
- (ဆ) ချေးငွေအတွက် ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ လုံလောက်သောအာမခံ ပေးအပ်ရမည်။

ငွေချေးယူသူမှ လိုက်နာရမည့် ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ

၁၄။ MSME ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) ချေးငွေကိုလျှောက်ထားသည့် ရည်ရွယ်ချက်အတိုင်းသုံးစွဲရမည်။ (အခြားလုပ်ငန်းများ အတွက် အသုံးမပြုရ)
- (ခ) ချေးငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Business Plan) တင်ပြရမည်။
- (ဂ) ချေးငွေစည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ပါက ချေးငွေအား ရပ်ဆိုင်းခြင်း (သို့မဟုတ်) ရုပ်သိမ်းခြင်းများပြုလုပ်ခြင်းကို သဘောတူရမည်။
- (ဃ) လိုအပ်ပါက ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများဦးဆောင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခြင်းကို ခွင့်ပြုရမည်။
- (င) ချေးငွေလျှောက်ထားသူသည် PFI များနှင့် သဘောတူထားသည့် ချေးငွေပြန်လည် ပေးဆပ်မည့် အစီအစဉ်ပါ အရင်းနှင့်အတိုးပေးဆပ်ရမည့်ကာလ၊ အတိုးနှုန်းနှင့် ပျက်ကွက်ကြေးများကို သိရှိကြောင်းနှင့် လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိဝန်ခံချက်တွင် လက်မှတ်ရေးထိုးရမည်။
- (စ) MSME လျှောက်ထားသည့် စီးပွားရေးလုပ်ငန်း၏ နောက်ဆုံး(၁)နှစ်(သို့မဟုတ်) (၃)နှစ်၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် အခွန်ပေးဆောင်ထားမှုနှင့် အခွန်ကင်းရှင်းကြောင်း အထောက်အထား တင်ပြရမည်။
- (ဆ) MSMEချေးငွေလျှောက်ထားသူ၏ လုပ်ငန်းတွင်ခန့်အပ်ထားသည့် ဝန်ထမ်းဦးရေနှင့် လစာနှုန်းထားကို ပူးတွဲတင်ပြရမည်။
- (ဇ) လုပ်ငန်းသမိုင်းကြောင်းမှတ်တမ်း တင်ပြရမည်။
- (ဈ) လုပ်ငန်းဓါတ်ပုံ(ရှေ့၊ နောက်၊ ဝဲ၊ ယာ လုပ်ငန်းအဆင့်ဆင့်လုပ်ကိုင်ပုံ အတွင်း၊ အပြင်) တင်ပြရမည်။
- (ည) အာမခံပစ္စည်းဓါတ်ပုံ(ရှေ့၊ နောက်၊ ဝဲ၊ ယာ အတွင်း၊ အပြင်) တင်ပြရမည်။
- (ဋ) Company ဖြစ်ပါက အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း တင်ပြရမည်။

- (၄) ချေးငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Business Plan) အရ Fixed Capital (ပုံသေရင်းနှီးငွေ) ဖြင့် ဝယ်ယူအသုံးပြုပါက ချေးငွေဖြင့်ဝယ်ယူသုံးစွဲမှု အထောက်အထား၊ ပြေစာမှတ်တမ်းဓာတ်ပုံအထောက်အထားများ တင်ပြရမည်။
- (၅) ဘဏ္ဍာရေးရှင်းတမ်း (Financial Statement) များကို တစ်နှစ် (၁) ကြိမ် တင်ပြရမည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

၁၅။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၅) အရ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

အသေးစားစီးပွားရေးလုပ်ငန်းသတ်မှတ်ချက်များ

အသေးစားစီးပွားရေးလုပ်ငန်း	လုပ်သား အင်အား	မတည်ရင်းနှီးငွေ (မြေတန်ဘိုးမပါ)
ထုတ်လုပ်မှုလုပ်ငန်း	၅၀ ထက်မပို	သန်း ၅၀၀ ထက်မပို
လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း	၃၀၀ ထက်မပို	သန်း ၅၀၀ ထက်မပို
လက်ကားရောင်းဝယ်ရေးလုပ်ငန်း	၃၀ ထက်မပို	သန်း ၁၀၀ ထက်မပို (လွန်ခဲ့သောနှစ်၏တစ်နှစ်ဝင်ငွေ)
လက်လီရောင်းဝယ်ရေးလုပ်ငန်း	၃၀ ထက်မပို	သန်း ၅၀ ထက်မပို (လွန်ခဲ့သောနှစ်၏တစ်နှစ်ဝင်ငွေ)
ဝန်ဆောင်မှုလုပ်ငန်း	၃၀ ထက်မပို	သန်း ၁၀၀ ထက်မပို (လွန်ခဲ့သောနှစ်၏တစ်နှစ်ဝင်ငွေ)
အခြားလုပ်ငန်း	၃၀ ထက်မပို	သန်း ၅၀ ထက်မပို (လွန်ခဲ့သောနှစ်၏တစ်နှစ်ဝင်ငွေ)

အလတ်စားစီးပွားရေးလုပ်ငန်းသတ်မှတ်ချက်များ

အလတ်စားစီးပွားရေးလုပ်ငန်း	လုပ်သား အင်အား	မတည်ရင်းနှီးငွေ(မြေတန်ဖိုးမပါ)
ထုတ်လုပ်မှုလုပ်ငန်း	၃၀၀ ထက်မပို	သန်း ၅၀၀ အထက်မှ သန်း ၁၀၀၀ ထက်မပို
လုပ်အားအခြေပြုထုတ်လုပ်မှု လုပ်ငန်း	၆၀၀ ထက်မပို	သန်း ၅၀၀ အထက်မှ သန်း ၁၀၀၀ ထက်မပို
လက်ကားရောင်းဝယ်ရေးလုပ်ငန်း	၆၀ ထက်မပို	သန်း ၁၀၀ အထက်မှ သန်း ၃၀၀ ထက်မပို (လွန်ခဲ့သောနှစ်၏တစ်နှစ်ဝင်ငွေ)
လက်လီရောင်းဝယ်ရေးလုပ်ငန်း	၆၀ ထက်မပို	သန်း ၅၀ အထက်မှ သန်း ၁၀၀ ထက်မပို (လွန်ခဲ့သောနှစ်၏တစ်နှစ်ဝင်ငွေ)
ဝန်ဆောင်မှုလုပ်ငန်း	၁၀၀ ထက်မပို	သန်း ၁၀၀ အထက်မှ သန်း ၂၀၀ ထက်မပို (လွန်ခဲ့သောနှစ်၏တစ်နှစ်ဝင်ငွေ)
အခြားလုပ်ငန်း	၆၀ ထက်မပို	သန်း ၅၀ အထက်မှ သန်း ၁၀၀ ထက်မပို (လွန်ခဲ့သောနှစ်၏တစ်နှစ်ဝင်ငွေ)

မှတ်ချက်။ ။ တည်ဆဲဥပဒေအားပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ပြဋ္ဌာန်းခြင်းများပြုပါက ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းချက်အတိုင်း အမျိုးအစားခွဲခြားသတ်မှတ်မည် ဖြစ်ပါသည်။

အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းများ

၁၆။ MSME ချေးငွေများ ထုတ်ချေးမည့် စီးပွားရေးလုပ်ငန်းများတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ(၂)ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်တူညီသည့် အပိုဒ်(၁၅)ပါ လုပ်ငန်းကဏ္ဍကြီးများ အကျုံးဝင်ပါသည်။ အဆိုပါ လုပ်ငန်းကဏ္ဍကြီးများအနက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေများ၊ နည်းဥပဒေ (၃၁)နှင့်အညီ အောက်ဖော်ပြပါလုပ်ငန်းများအား ဦးစားပေးအစီအစဉ်အနေဖြင့် ထုတ်ချေးပါမည်-

- (က) တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊
- (ခ) နိုင်ငံ၏ပို့ကုန်ဝင်ငွေတိုးတက်စေသည့်လုပ်ငန်းများ၊

- (ဂ) လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများအား ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်အန္တရာယ် ကျရောက်မှုမှ ကင်းဝေးရန် ဆောင်ရွက်မည့်လုပ်ငန်းများ၊
- (ဃ) စွမ်းအင်ချွေတာရေးလုပ်ငန်းများ၊
- (င) ပြည်သူများ၏ အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ၊
- (စ) သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊
- (ဆ) ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ ထုတ်လုပ်သောလုပ်ငန်းများ၊
- (ဇ) ပြည်သူများ၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်နိုင်သည့်လုပ်ငန်းများ။

ချေးငွေထုတ်ချေးခြင်းမပြုရန် ကန့်သတ်တားမြစ်ထားသော လုပ်ငန်းများ

၁၇။ MSME ချေးငွေများကို အောက်ပါစီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးခြင်းမပြုရန် ဖြစ်ပါသည်-

- (က) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊
- (ခ) အာမခံလုပ်ငန်းများ၊
- (ဂ) အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊
- (ဃ) အဖိုးတန်သတ္တုကျောက်များရောင်းဝယ်ခြင်း၊
- (င) အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံများ(ခရီးသွားလုပ်ငန်းမှအပ)၊
- (စ) ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းများ၊
- (ဆ) ပေါက်ကွဲစေတတ်သောပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း (လက်နက်များ၊ ခဲယမ်း မီးကျောက်များ)၊
- (ဇ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောအရာများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ခြင်း လုပ်ငန်းများ၊
- (ဈ) ဥပဒေအရ ကိုက်ညီမှုမရှိသော တားမြစ်ကန့်သတ်ထားသောလုပ်ငန်းများ၊
- (ည) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောလုပ်ငန်းများ။

လုပ်ငန်းတစ်ခုသို့ အများဆုံးထုတ်ချေးမည့်ပမာဏ

- ၁၈။ (က) SME ဥပဒေသတ်မှတ်ချက်ပါ အသေးစားစီးပွားရေးလုပ်ငန်းများသို့ အများဆုံး ကျပ် (၁၀)သန်း၊ အငယ်စားစီးပွားရေးလုပ်ငန်းများသို့ အများဆုံးကျပ် (၅၀)သန်းနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ အများဆုံးကျပ်(၁၀၀)သန်း ထုတ်ချေးနိုင်ပါသည်။
- (ခ) မြန်မာ့အာမခံလုပ်ငန်း (သို့မဟုတ်) အခြားအာမခံကုမ္ပဏီတစ်ခုခု၏ CGI စနစ်ဖြင့် ရယူ ထုတ်ချေးလိုပါက မြန်မာ့အာမခံလုပ်ငန်း (သို့မဟုတ်) အခြားအာမခံကုမ္ပဏီနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ချေးငွေသက်တမ်း

- ၁၉။ (က) Fixed Capital အနည်းဆုံး (၃၀%) နှင့်အထက် အသုံးပြုမည့်ချေးငွေတွင် ချေးငွေ သက်တမ်းအား အများဆုံး (၃)နှစ် သတ်မှတ်ရမည်။
- (ခ) Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေတွင် ချေးငွေသက်တမ်းအား အများဆုံး (၁)နှစ် (၆)လ သတ်မှတ်ရမည်။
- (ဂ) Fixed Capital ချေးငွေရယူထားသူများအား ချေးငွေအများဆုံး (၂) ကြိမ်ထိသာ ထုတ်ချေးရမည်။ Working Capital ချေးငွေရယူထားသူများအား ချေးငွေအများဆုံး (၃)ကြိမ်ထိသာ ထုတ်ချေးရမည်။
- (ဃ) ချေးငွေအပေါ် မူလခွင့်ပြုသက်တမ်းအပြင် သက်တမ်းထပ်မံတိုးပေးမည်မဟုတ်ပါ။

အတိုးနှုန်း

- ၂၀။ (က) Fixed Capital အနည်းဆုံး(၃၀%)နှင့်အထက် အသုံးပြုမည့်ချေးငွေအတိုးနှုန်း(၃)%
- (ခ) Working Capital (၁၀၀%) အသုံးပြုမည့်ချေးငွေအတိုးနှုန်း (၄)%
- (ဂ) CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတိုးနှုန်း (၅)%

မှတ်ချက်။ ။ (၁)အထက်ပါနှုန်းထားများသည် ချေးငွေရယူလိုသူ MSME လုပ်ငန်းရှင်များမှ ချေးငွေထုတ်ချေးမည့် PFI ဘဏ်များသို့ ပေးချေရမည့်အတိုးနှုန်း ဖြစ်ပါသည်။

- (၂) မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့၏တာဝန်ကို ဦးစီး ဆောင်ရွက်ရမည်ဖြစ်ရာ စီမံခန့်ခွဲမှုစရိတ်အဖြစ် PFI ဘဏ်များက ရရှိသည့် အတိုးနှုန်းထဲမှ ၀.၅% ကို မြန်မာ့စီးပွားရေးဘဏ်သို့ ခွဲဝေပေးရမည်။ (PFI များမှ အတိုးနှုန်း၏ ၀.၅% ကို မြန်မာ့စီးပွားရေးဘဏ်သို့ (၃)လတစ်ကြိမ် ခွဲဝေပေးရာတွင် လွှဲပြောင်းပေးမည့် နည်းလမ်းကို PFI နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့အကြား ညှိနှိုင်း၍ သဘောတူညီမှု ပြုလုပ်ပြီးပါက Participation Agreement စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရမည်)
- (၃) CGI စနစ်ဖြင့် ငွေချေးယူသူသည် အထက်ပါ အတိုးနှုန်း ၅% အပြင် မြန်မာ့ အာမခံလုပ်ငန်း(သို့မဟုတ်)အခြားအာမခံကုမ္ပဏီတစ်ခုခု၏ပရီမီယံကြေးနှုန်းကို ထပ်ဆောင်းကျခံရမည်ဖြစ်ပါသည်။

ချေးငွေပြန်လည်ပေးဆပ်ရမည့်အစီအစဉ်

၂၁။ ချေးငွေပြန်လည်ပေးဆပ်ရမည့်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) ချေးငွေသက်တမ်း (၁)နှစ် ဖြစ်ပါက သက်တမ်းစေ့ရောက်ချိန်တွင် တစ်လုံးတည်း ပေးဆပ်ရပါမည်။
- (အတိုးများကောက်ခံရာတွင် လစဉ် (သို့မဟုတ်) (၃)လပတ်တစ်ကြိမ် PFI ဘဏ်၏ ချေးငွေမူဝါဒအတိုင်း သတ်မှတ်နိုင်သည်)
- (ခ) ချေးငွေသက်တမ်း (၁)နှစ် (၆)လ ဖြစ်ပါက (၆)လဆိုင်းငံ့၊ (၁)နှစ် (၂)ရစ်ဆပ်၊ (၆)လ (၁)ကြိမ်၊ (အတိုးများကောက်ခံရာတွင် လစဉ် (သို့မဟုတ်) (၃)လပတ်တစ်ကြိမ် PFI ဘဏ်၏ ချေးငွေမူဝါဒအတိုင်း သတ်မှတ်နိုင်သည်)
- (ဂ) ချေးငွေသက်တမ်း (၂)နှစ်ဖြစ်ပါက (၁)နှစ်ဆိုင်းငံ့၊ (၁)နှစ် (၂)ရစ်ဆပ်၊ (၆)လ (၁)ကြိမ်၊ (အတိုးများကောက်ခံရာတွင် လစဉ် (သို့မဟုတ်) (၃)လပတ်တစ်ကြိမ် PFI ဘဏ်၏ ချေးငွေမူဝါဒအတိုင်း သတ်မှတ်နိုင်သည်)
- (ဃ) ချေးငွေသက်တမ်း (၃) နှစ်ဖြစ်ပါက (၁)နှစ်ဆိုင်းငံ့၊ (၂)နှစ် (၄)ရစ်ဆပ်၊ (၆)လ (၁)ကြိမ်၊ (အတိုးများကောက်ခံရာတွင် လစဉ်(သို့မဟုတ်) (၃)လပတ်တစ်ကြိမ် PFI ဘဏ်၏ ချေးငွေမူဝါဒအတိုင်း သတ်မှတ်နိုင်သည်)။

ချေးငွေအတွက် လက်ခံနိုင်သည့် အာမခံပစ္စည်းများ

၂၂။ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ ချေးငွေအတွက် လက်ခံနိုင်သည့် အာမခံပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) မြေနှင့် အဆောက်အဦ ၊
- (ခ) စက်၊ ယာဉ်ယန္တရား၊
- (ဂ) ငွေစုလက်မှတ် ၊
- (ဃ) အစိုးရငွေတိုက်စာချုပ် ၊
- (င) စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ) ၊
- (စ) အပေါင်ပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များ ၊
- (ဆ) ချေးငွေအာမခံ Credit Guarantee ။

၂၃။ မြေနှင့်အဆောက်အဦအား အာမခံပစ္စည်းအဖြစ် ပေးအပ်ပါက အောက်ဖော်ပြပါ အမျိုးအစားကိုသာ လက်ခံဆောင်ရွက်ရမည်-

- (က) မြေအမျိုးအစား၊ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉) မြေ၊(၃) (ခ) မြေ၊ လယ(၃၀) (က)(ခ)မြေ၊
- (ခ) အဆောက်အဦအမျိုးအစား (ကွန်ကရစ်တိုက် (RC) ၊ အုတ်ညှပ်အဆောက်အဦ၊ တိုက်ခံအိမ်၊ အုတ်ပတ်ကားတိုက် အဆောက်အဦ၊ Steel Structure)။

ပျက်ကွက်ကြေး (Default Fee)

၂၄။ လုပ်ငန်းရှင်များမှ ချေးငွေခွင့်ပြုငွေရပ်အား ပြန်လည်ပေးဆပ်ချိန်စေ့ရောက်သည့်တိုင် ပေးဆပ်ရန် ပျက်ကွက်ခြင်းအတွက် ပျက်ကွက်သည့်အရင်းငွေရပ်အပေါ် ပျက်ကွက်သည့်နေ့ရက်အလိုက် ပျက်ကွက်ကြေး (Default Fee) တစ်နှစ်လျှင် ၁% ကို လည်းကောင်း၊ အတိုးပေးဆပ်ရန် ပျက်ကွက်ပါက ပျက်ကွက်သည့် အတိုးငွေရပ်အပေါ် စာရင်းပိုထုတ်ချေးငွေနှုန်းထားဖြင့် လည်းကောင်း PFI ဘဏ်များမှ ကောက်ခံရမည်။

ငွေထုတ်ချေးရာတွင် စစ်ဆေးရမည့်အဓိကအချက်များ

၂၅။ ချေးငွေထုတ်ချေးသော ဘဏ်ခွဲသည် အောက်ပါအချက်များကို အဓိကစစ်ဆေးရမည်-

- (က) ငွေချေးသူ၏ အကျင့်စာရိတ္တ (Character)၊
- (ခ) ချေးငွေပြန်လည်ပေးဆပ်မည့်အစီအစဉ် (Repayment Schedule)၊
- (ဂ) ချေးငွေအသုံးပြုမည့် ရည်ရွယ်ချက် (Purpose of Loan)၊
- (ဃ) အာမခံပစ္စည်း (Collateral)၊
- (င) ချေးငွေပြန်လည်ပေးဆပ်နိုင်စွမ်း (Capacity to Repay)၊
- (စ) ချေးငွေနှင့်ထိုက်တန်မှု (Credit Worthiness)။

လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

၂၆။ ချေးငွေထုတ်ချေးသောဘဏ်ခွဲများသည် အောက်ပါတို့ကို ကွင်းဆင်းစစ်ဆေးရမည်-

- (က) လုပ်ငန်း၏ အရည်အသွေးပိုင်းဆိုင်ရာများအား စိစစ်ခြင်း၊
- (ခ) လုပ်ငန်း၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာအား စိစစ်ခြင်း၊
- (ဂ) ချေးငွေအသုံးပြုမည့်နည်းလမ်းအား စိစစ်ခြင်း။

ငွေထုတ်ယူမည့်အစီအစဉ်

၂၇။ Fixed Assets အတွက် ပစ္စည်းဝယ်ယူမည်ဖြစ်ပါက ပစ္စည်းဝယ်ယူချိန်တွင် ဝယ်ယူသူများ၏နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်များတွင် ဖွင့်လှစ်ထားသည့်စာရင်းသို့ စာရင်းပြောင်းနည်းလမ်းဖြင့်သာ ပေးချေရမည်။

MSME ချေးငွေများအား စောင့်ကြည့်စစ်ဆေးခြင်း

၂၈။ PFI မှ စောင့်ကြည့်စစ်ဆေးခြင်း။ ။ PFI သည် MSME ချေးငွေရယူသူများ၏ ချေးငွေတစ်ခုချင်း ဖြစ်စေ၊ စုစည်း၍ဖြစ်စေ စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိပါသည်။ ချေးငွေထုတ်ချေးပြီးပါက လုပ်ငန်းရှင်များ တင်ပြသည့်အစီအစဉ်အတိုင်း ချေးငွေအားအသုံးပြုခြင်း ရှိ-မရှိ ပုံမှန် စောင့်ကြည့်စစ်ဆေးခြင်း၊ ကြားဖြတ်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရမည်။ PFI မှ လုပ်ငန်းတည်ရှိရာနေရာသို့ သွားရောက်စစ်ဆေးရာတွင် ချေးငွေဖြင့် အသုံးပြုပေးချေခဲ့သော ငွေပေးချေလွှာများ(Invoice/ Receipts)နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို စစ်ဆေးရပါမည်။

အကယ်၍ မူလရည်ရွယ်ချက်အတိုင်း ဆောင်ရွက်ခြင်းမရှိပါက MSME ချေးငွေရယူသူများမှ ချေးငွေအရင်းနှင့် ပြန်လည်ပေးဆပ်သည့်နေ့အထိ ကျသင့်သောအတိုးတို့ကို ချက်ချင်း ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ လိုအပ်ခဲ့လျှင် PFIs အနေဖြင့် အခြားမည်သည့်သတင်းအချက်အလက်ကိုမဆို ကူညီပံ့ပိုးပေးရန် တာဝန်ရှိပါသည်။ PFIs အနေဖြင့် အချိန်စေ့ရောက်သော်လည်း ပေးဆပ်ရန်ပျက်ကွက်သည့် ချေးငွေစာရင်းများကို ချေးငွေဆိုင်ရာလုပ်ငန်း အဖွဲ့သို့ လစဉ်တင်ပြရမည်။

၂၉။ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ စောင့်ကြည့်စစ်ဆေးခြင်း။ ။ ချေးငွေဆိုင်ရာလုပ်ငန်း အဖွဲ့သည် PFIs များ၏ စီမံကိန်းတိုးတက်မှုအခြေအနေ၊ ၎င်းတို့၏ ချေးငွေတစ်ခုချင်းစီ၏ ကောက်ခံမှုဆိုင်ရာ စီမံခန့်ခွဲမှုတို့ကို တစ်ခုချင်းဖြစ်စေ၊ စုစည်း၍ဖြစ်စေ၊ စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိပါသည်။ ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့အနေဖြင့် PFIsထံမှ ချေးငွေနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို စုစည်းရယူရမည် ဖြစ်ပါသည်။ PFIsများမှ လစဉ်တင်ပြလာသည့် ပေးဆပ်ရန်ပျက်ကွက်သောချေးငွေစာရင်းများအား စုစည်း၍ လိုအပ်ပါက ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက်များအား MSME ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြရမည်။

PFIs ဘဏ်များမှ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့သို့ အစီရင်ခံစာများ တင်ပြခြင်း

၃၀။ PFIs ဘဏ်များမှ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့သို့ အောက်ပါအစီရင်ခံစာများကို ပုံမှန် တင်ပြရပါမည်-

- (က) Fixed Capital အသုံးပြုပြီးကြောင်း အစီရင်ခံစာ၊
- (ခ) End-Borrowers များသို့ (၃)လအတွင်း ထုတ်ချေးထားသည့်စာရင်း၊
- (ဂ) (၃)လအတွင်း ထုတ်ချေး/ ပြန်ဆပ်စာရင်းအား ပေးပို့ခြင်း၊
- (ဃ) Current Repayment and Overdue Status Report၊
- (င) Performance Report For Annual Review၊
- (စ) PFI Report on Monitoring Indicators (PFI Information)။

အထွေထွေ

၃၁။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လမ်းညွှန်မှုများနှင့် အညီ မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် MSME လုပ်ငန်းများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ချေးငွေများ လွယ်ကူလျင်မြန်စွာရရှိစေရေး သက်ဆိုင်ရာအဖွဲ့အစည်းများ (ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့၊ PFI) များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ပြည့်စုံကောင်းမွန် သည့် ချေးငွေဆိုင်ရာစံသတ်မှတ်ချက်၊ စည်းကမ်းများကို အတည်ပြုသတ်မှတ်ပေးခြင်းဖြင့် Quality Loan များဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်။



(မောင်မောင်ဝင်း)

ဥက္ကဋ္ဌ

အသေးစား၊ အငယ်စားနှင့် အလတ်စား

စီးပွားရေးလုပ်ငန်းများ

ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့

စာအမှတ်၊ ရန်ပုံငွေ/၁- MSME (၀၄၀ /၂၀၂၃) 

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်

ဖြန့်ဝေခြင်း

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့ဝင်များအားလုံး

မိတ္တူကို

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့

ရုံးလက်ခံ

သို့

ဥက္ကဋ္ဌ

----- တိုင်းဒေသကြီး/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ

ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ

----- မြို့။

ရက်စွဲ ၊

အကြောင်းအရာ ။ MSME ချေးငွေလျှောက်ထားခြင်းကိစ္စ

၁။ ကျွန်တော်/ ကျွန်မ ----- သည် ----- မြို့/ရွာ
----- မြို့နယ်/ ခရိုင်တွင် ----- လုပ်ငန်းကို
လုပ်ကိုင်လျက်ရှိပြီး၊ ကျွန်တော်/ ကျွန်မ၏ လုပ်ငန်းသက်တမ်းမှာ ----- နှစ်ခန့်ရှိခဲ့ပြီးဖြစ်ပါသည်။
ကျွန်တော်/ ကျွန်မအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သော MSME ချေးငွေအစီအစဉ်တွင် ပါဝင်ချေးယူ
လိုပါသဖြင့် ပူးတွဲပါအဆိုပြုလွှာဖြင့် လျှောက်ထားအပ်ပါသည်။

၂။ အဆိုပါချေးငွေများကို ----- မြို့ရှိ၊ ----- ဘဏ်ခွဲမှ
ငွေပမာဏကျပ် ----- ချေးယူလိုပါကြောင်း အဆိုပြုတင်ပြအပ်ပါသည်။

လက်မှတ်(များ)	-
အမည် (များ)	-
မှတ်ပုံတင်အမှတ်	-
နေရပ်လိပ်စာ	-

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ
ထုတ်ချေးသော MSME ချေးငွေအဆိုပြုလွှာ

သို့ _____ ရက်စွဲ၊ _____ ခုနှစ်၊ _____ လ _____ ရက်

----- (ဘဏ်) ----- ဘဏ်ခွဲ
----- မြို့။

ကျွန်တော်/ကျွန်မတို့သည် လူကြီးမင်းဘဏ်မှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ချေးငွေ
ကျပ် ----- /-(ကျပ်(စာဖြင့်)-----
----- တိတိ)ကို ထုတ်ချေးပေးပါရန် လျှောက်ထားအပ်ပါသည်။

ချေးငွေအတွက် ဘဏ်မှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို
လိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်း ဝန်ခံကတိပြုပါသည်။

ဘဏ်ချေးငွေ လျှောက်ထားခြင်းအတွက် အောက်ဖော်ပြပါအချက်အလက်များကို တင်ပြအပ်
ပါသည်။

၁။ ချေးငွေလျှောက်ထားသူ၏ အကြောင်းအရာ

- (က) လျှောက်ထားသူအမည်/ ကုမ္ပဏီအမည် - _____
(ကုမ္ပဏီ၊ အစုစပ်လုပ်ငန်း စသည့် အဖွဲ့အစည်း
ဖြစ်ပါက အစုစပ်စာချုပ်၊ ဒါရိုက်တာ/ အစုဝင်
များ၏ အမည်စာရင်းနှင့် မှတ်ပုံတင်အမှတ်
တို့ကို နောက်ဆက်တွဲများဖြင့် ပူးတွဲတင်ပြရ
မည်) _____
- (ခ) အမျိုးသားမှတ်ပုံတင်အမှတ် / နိုင်ငံသား
မှတ်ပုံတင်အမှတ် - _____

- (ဂ) ဘဏ်စာရင်းအမှတ် (ရှိလျှင်) - _____
(စာရင်းအမျိုးအစားနှင့် ဘဏ်ခွဲအမည်တို့ကိုပါ
ဖော်ပြရမည်) _____

- (ဃ) ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ် - _____

၂။ ဘဏ်ချေးငွေအသုံးပြုမည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းအကြောင်းအရာ

- (က) ချေးငွေရယူလိုသည့် ရည်ရွယ်ချက် - _____

- (ခ) လုပ်ငန်းအမည် - _____
(သက်တမ်းရှိ လုပ်ငန်းမှတ်ပုံတင် /လိုင်စင်
ပူးတွဲတင်ပြရမည်) _____
- (ဂ) သက်တမ်းရှိ SME member card အမှတ် - _____
(သို့မဟုတ်) ယာယီမှတ်ပုံတင်အမှတ် နှင့်
သက်တမ်း _____
- (ဃ) ထုတ်လုပ်သည့် ကုန်ပစ္စည်းအမှတ်တံဆိပ် - _____

- (င) ရင်းနှီးမတည်ငွေပမာဏ - _____

- (စ) လုပ်ငန်းလည်ပတ်မှု အနေအထား - _____
(တစ်နှစ်အတွင်း ထုတ်လုပ်မှု/ ရောင်းဝယ်မှု
ပမာဏ၊အရေအတွက်နှင့် တန်ဖိုးငွေပမာဏ၊
လုပ်ငန်းဝင်ငွေ၊ ကုန်ကျစရိတ်၊ အမြတ်ရရှိမှု
အခြေအနေများ ဖော်ပြရမည်) _____
- (ဆ) အခွန်ထမ်းဆောင်မှုရှိပါက အထောက်အထား - _____

- (ဇ) ဝန်ထမ်းဦးရေ - _____
- (ဈ) ချေးငွေအသုံးပြုမည့် အစီအစဉ် - _____
(၁) ပုံသေရင်းနှီးမြှုပ်နှံမှု _____
(ရင်းနှီးမြှုပ်နှံမည့် စက်ပစ္စည်းအမျိုးအစား
နှင့် ခန့်မှန်းကုန်ကျစရိတ်၊
စက်ရုံ/ဂိုဒေါင်အဆောက်အအုံ စသည့်
ဆောက်လုပ်မည်ဆိုပါက အတိုင်းအတာ၊
အမျိုးအစား၊ခန့်မှန်းကုန်ကျစရိတ်ဖော်ပြ
ရမည်) _____
- (၂) လုပ်ငန်း၏ လှည့်လည်ရင်းနှီးငွေ _____

၃။ အဆိုပြုချေးငွေပမာဏ

(က) ချေးယူလိုသည့်ပမာဏ ကျပ် (ဂဏန်းဖြင့်) - _____
ကျပ် (စာဖြင့်) _____

၄။ အာမခံပေးမည့် ပစ္စည်းစာရင်း

(က) အာမခံပစ္စည်းအမျိုးအစား - _____
(မြေ/ တိုက်တာ အဆောက်အအုံ/ ပိုင်ဆိုင်မှု
အထောက်အထား) _____

(ခ) အာမခံပစ္စည်း တည်နေရာ - _____

(ဂ) အာမခံပစ္စည်းများ၏ တန်ဖိုး - _____
(အမျိုးအစားတစ်ခုချင်းအတွက်ဖော်ပြ
ရမည်) _____

၅။ အခြားအချက်အလက်များ

(က) အခြားဘဏ်များတွင် ဘဏ်စာရင်းဖွင့်ထားပြီး - _____
ဘဏ်ချေးငွေရယူခဲ့ခြင်းရှိ-မရှိ(ချေးငွေရယူ
ထားခြင်းရှိ-မရှိ Credit Bureau ၌ စစ်ဆေးခြင်း
အတွက် ကျသင့်ငွေကို လုပ်ငန်းရှင်မှ ကျခံပါမည်) _____

အထက်ဖော်ပြပါအချက်အလက်များ အားလုံးမှန်ကန်ပါကြောင်းနှင့် ဘဏ်ချေးငွေကို တင်ပြသည့်
ရည်ရွယ်ချက်အတိုင်း အသုံးပြုမည်ဖြစ်ပါကြောင်း တာဝန်ယူပါသည်။

လက်မှတ်(များ) -
အမည် (များ) -
မှတ်ပုံတင်အမှတ် -
နေရပ်လိပ်စာ -

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ
ချေးငွေများရယူလိုသော လုပ်ငန်းရှင်များမှ တင်ပြရမည့်အထောက်အထားများ
(Check List)

- (၁) MSME ချေးငွေအဆိုပြုလွှာ
- (၂) သက်တမ်းရှိ SME Member Card
- (၃) သက်တမ်းရှိ လုပ်ငန်းမှတ်ပုံတင်/ လိုင်စင်များ
- (၄) ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မိတ္တူ)၊ ဒါရိုက်တာများ စာရင်း၊ ရှယ်ယာစာရင်း၊
အစည်းအဝေးမှတ်တမ်း
- (၅) ချေးငွေလျှောက်ထားသူ အမည်ပေါက် အာမခံပိုင်ဆိုင်မှုအထောက်အထား (ဘိုးဘပိုင်မြေ၊
မြေဂရန်၊ လန(၃၉)၊ (၃) (ခ)၊လယ(၃၀) (က)(ခ)
- (၆) MSME လုပ်ငန်းရှင်များ၏ လိုင်စင်ဓါတ်ပုံ၊ မှတ်ပုံတင်(မိတ္တူ)၊
- (၇) လုပ်ငန်းသမိုင်းကြောင်း အကျဉ်းချုပ်
- (၈) ချေးငွေလျှောက်ထားသည့်လုပ်ငန်းဖြင့် အခြားဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ချေးငွေ
ထုတ်ချေးထားခြင်းမရှိကြောင်း ဝန်ခံကတိ၊
- (၉) ချေးငွေအသုံးပြုမည့်အစီအစဉ်